

ပြန်လျော့အကောက်ခွန်(Drawback)

၁။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၆

တင်သွင်းလာသောပစ္စည်းများအပေါ် ကျသင့်အခွန်အကောက် အပြည့်အဝကိုကောက်ခံထားပြီး သတ်မှတ်ချက်များနှင့်အညီပြန်လည်တင်ပို့သည့်အခါ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၄၂ နှင့်အညီအဆိုပါအခွန်အကောက်၏ ၈၀ ၇၀ကို ပြန်လည် ပေးအမ်းရန် သတ်မှတ်ထားသည့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ပါ သည်။

သာမန်အားဖြင့် ပြန်လျော့အကောက်ခွန်စနစ်ဖြင့် တင်သွင်းရာတွင် ကုန်ပစ္စည်းများကို မူလတင်သွင်းခဲ့သည့်နေ့မှ (၂) နှစ်အထိခွင့်ပြု၍ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်မှ သက်တမ်းတိုး (၁) နှစ် ထပ်မံခွင့်ပြုနိုင်ပြီးစုစုပေါင်း (၃)နှစ်အထိခွင့်ပြုနိုင်သည်။

ပြန်လျော့အကောက်ခွန်စနစ်ဖြင့် တင်သွင်းလာသောပစ္စည်းများကို သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမပြုဘဲပြည်တွင်းသုံးစွဲရန် လျှောက်ထားလာပါက ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်။

၂။ တင်သွင်းခွင့်မပြုသည့်ပစ္စည်းများနှင့်တင်သွင်းခွင့်လျှောက်ထားခြင်း

(က) ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၈ နှင့် ၁၉ တို့အရကန့်သတ်တားမြစ်ထားသည့် ပစ္စည်းများ

(ခ) သုံး၍ ကုန်ဆုံးသွားမည့်ပစ္စည်းများ

(ဂ) မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (သို့) ယင်းတို့ကိုဆက်ဆံသည့် ဥပဒေအရအခွန်ကင်းလွတ်ခွင့်ပြုသည့် ပစ္စည်းများ

(ဃ) ကာလကြာရှည်စွာအခိုင်အမာတပ်ဆင်တည်ဆောက် အသုံးပြုမည့်ပစ္စည်းများ

(င) ကုန်သွယ်မှုသဘောသက်ရောက်သည့် တစ်ဆင့်ပြန်လည်ရောင်းချမည့် ပစ္စည်းများ

ပြန်လျော့အကောက်ခွန်စနစ်ဖြင့် တင်သွင်းခွင့်ကိုလိုင်စင်လျှောက်ထားရန် လိုအပ်သည့် ပစ္စည်းများ ဖြစ်ပါကသွင်းကုန်လိုင်စင်ရယူရမည်။

၃။ ပြန်လျော့အကောက်ခွန် ပြန်အမ်းခွင့်ပြုရန် လျှောက်ထားခြင်း

ပြန်လျော့အကောက်ခွန်တောင်းခံခြင်းနှင့် အတည်ပြုချက်ရယူခြင်းများကိုပစ္စည်းများ ပြန်လည် တင်ဆောင်ရန် ဆောင်ရွက်သည့်အချိန်၌ ပြုလုပ်ရမည်ဖြစ်ပြီးထုတ်ကုန်ကြေညာလွှာ စတင်ဖွင့်လှစ်သည့်

နေ့မှစ၍ (၆) လအတွင်းပြန်လျော့အကောက်ခွန်ပေးအမ်းရန် တောင်းခံနိုင်သည်။ (၆)လ ကျော်ပြီး တောင်းခံပါက ပြန်လျော့အကောက်ခွန် ပေးအမ်းခြင်းကိုခွင့်မပြုပါ။ ပြန်လည်တင်ပို့သည့် ပစ္စည်းများသည် မူလတင်သွင်းစဉ်ကအခွန်အကောက် ပေးဆောင်ခဲ့သည့် ပစ္စည်းများသာလျှင်ဖြစ်ရမည်။

၄။ Drawback ဖြင့် ဆောင်ရွက်မှုလုပ်ငန်းစဉ်

- (က) စည်းကြပ်အရာရှိမှတစ်ဆင့် တာဝန်ခံ၊ ညွှန်ကြားရေးမှူးထံသို့ **Section (29)** ကျင့်သုံး၍ စစ်ဆေးခွင့်ပြုပါရန် ခွင့်ပြုချက်ရယူရပါသည်။
- (ခ) ခွင့်ပြုချက်ရရှိပါကသက်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်ကုန်လှောင်ရုံ၌ **Section (29)** ဖြင့် စစ်ဆေးရမည်ဖြစ်သည်။
- (ဂ) **Section (29)** ဖြင့် စစ်ဆေးပြီးပါကတန်ဖိုးသတ်မှတ်ရန်အတွက် **Valuation Section** သို့ ပေးပို့ရပါသည်။
- (ဃ) **Value** သတ်မှတ်ချက်ရရှိပါက **Value** သတ်မှတ်ချက်နှင့်အတူ **EO Notedown**၊ ဓါတ်ပုံမှတ်တမ်းများအား **Drawback Appraiser** ထံသို့ ပြန်လည်တင်ပြရပါမည်။
- (င) **Appraiser** မှ **Section (29)** စစ်ဆေးပြီးဖြစ်ပါ၍ ကျသင့်အကောက်ခွန်အား အပြည့်အဝကောက်ခံ၍ **Drawback** ဖြင့် တင်သွင်းခွင့်ပြုပါရန် တာဝန်ခံမှတစ်ဆင့် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသို့ ခွင့်ပြုမိန့်တောင်းခံရပါသည်။
- (စ) ခွင့်ပြုမိန့်ရရှိပါက **Drawback Sr No.**ရယူ၍ ကျသင့်အကောက်ခွန်အား အပြည့်အဝ ပေးဆောင်၍ သက်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်ကုန်လှောင်ရုံ၌ ပစ္စည်းထုတ်ယူခွင့် ပြုမည် ဖြစ်ပါသည်။
- (ဆ) ပစ္စည်းထုတ်ယူပြီးပါကမူရင်းဖိုင်အား **TA Section** သို့ပြန်လည်အပ်နှံရမည် ဖြစ်သည်။

၅။ MACCS စနစ်ဖြင့် ပြန်လျော့အကောက်ခွန်(Drawback) လုပ်ငန်းစဉ်

